

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၃-၀၃(က)

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ) နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ) တို့အရ နှစ်ချုပ်ကြေညာလွှာပေးပို့ရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက်၊ ဖွဲ့၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

လိပ်စာ -----

၁။ လူကြီးမင်းအနေဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မခွဲ(က) တို့အရ ၂၀ - ၂၀ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ကြေညာလွှာပေးပို့ရန် ပျက်ကွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါကာလအတွင်း ရရှိခဲ့သည့် လူကြီးမင်း၏ ရောင်းရငွေ/ ရငွေကို ပူးတွဲပါနှစ်ချုပ်ကြေညာလွှာပုံစံတွင် ပြည့်စုံမှန်ကန်စွာဖော်ပြ၍ ဤရုံးသို့ ----- ရက်နေ့ထက် နောက်မကျစေဘဲပေးပို့ရန် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ)နှင့် ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မခွဲ(ခ) တို့အရ အကြောင်းကြားပါသည်။

၂။ ဤအကြောင်းကြားစာနှင့်အညီ ဆောင်ရွက်ရန်ပျက်ကွက်ပါက ရနိုင်သရွေ့အထောက်အထားများကို အခြေပြု၍ အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ(ဂ) အရ အခွန်စည်းကြပ်ခြင်း၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၇ အရ ဒဏ်ငွေတပ်ရိုက်ခြင်း၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၈ အရ အရေးယူခြင်းတို့ကို ခံရဖွယ်ရှိကြောင်း အသိပေးအပ်ပါသည်။

ရုံးတံဆိပ်

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
-----ရုံး

မိတ္တူကို

ရုံးလက်ခံ